

သည်။ 披者披巾。② 沉浸： တကိုယ်လုံးပီတိတွေ့ ~ နေ
 တော၏။ 沉浸在幸福之中。③ 总括： ဖြစ်ပျက်သမျှကို ~
 ပြောရမည်ဆိုလျှင် 把过去发生的一切总括起来说的话...
 လွှမ်းမိုး က၊ <hlwan: phon:> 笼罩，覆盖
 လွှမ်းမိုး က၊ <hlwan: mo:> ① 统治 ② 淹没，覆盖： တမြို့လုံး
 ရေ ~ သွားတယ်။ 全市被水淹没。③ 摆布，控制： အစစအ
 ရာရာကို ~ ထားသည်။ ဒေါ်ဒေါ်မ ~ နိုင်သူမှာကျွန်တော်တယောက်

သာရှိသည်။ 婶婶能控制一切，就控制不了我。④ 占统
 治地位： သူ့ရာစုခေတ်အဆုံးပိုင်းတိုင်အောင်ကြိုတင်မျိုးသာလျှင် ~
 နေခဲ့သည်။ 直到十九世纪末只有这种音乐还很流行。
 လွှမ်းမိုးစိမ့်ဝင် က၊ <hlwan: mo: sein' win> 影响，渗透： သူ
 အယူအဆတွေဟာပရိသတ်အပေါ် ~ သွားစရာရှိတယ်။ 他的观点
 有可能影响听众。
 လွှမ်းအုပ် က၊ <hlwan: out> 遮盖，笼罩



o I န၊ <wa'> ① 缅文第二十九个字母 ② 佤族： ~ နယ်
 佤族地区 ③【植】 = ဝဉ္စ ④ 圆圈，零 ⑤ (合)口儿；(圆
 形物品的)边沿： တံခါး ~ 门口 / ဝင်လယ် ~ 入海口 /
 ရင် ~ 胸口 II န၊ <wa'> ① 胖，肥： ခုတလောတော်တော်
 ~ လာသည်။ 最近胖了不少。 / ကက်နေအောင် ~ သည်။
 胖得都发蠢了。② 充满，充溢： မီးပုံးပျံ့မှိုင်း ~ မှပေါင်းလာ
 မှာပေါ့။ 孔明灯内充满了烟才会鼓起来。③ 足，够，饱，
 满足： ရှုမ ~ 百看不厌 / အိပ်ရေး ~ သည်။ 睡足了。
 / ဝင်ပေါင်ကစားလို့ ~ ပြီးလား။ 乒乓球玩够了吗？ / မိဘ
 နှင့်နီးနီးနားနားနေလို့မှမ ~ သေး 在父母身旁还没有呆够。 /
 ~ ပြီးလား။ 吃饱了吗？ / ပြောလို့ ~ ပြီးလား။ 说够了吗？
 III က၊ <wa'> (佤)① 摞一边，搁置一边： ဒီလူ ~ ထား
 လိုက်ပါ။ 把他搁在一边算了。 / ဒါတွေပြောမနေစမ်းပါနဲ့၊ အ
 သာ ~ ထားစမ်းပါ။ 别说这些了，搁在一边吧！ IV
 <wa'> (罕)种类： အသွယ်သွယ်အ ~ ~ 各种各样
 ဝကျောက်ဝန်ကန် က၊ <wa' gyaut wa' gan kan> 忘恩负
 义，叛逆，忤逆
 ဝကြိတ်လိမ် / ဝကြိတ်လိမ်နို့ န၊ <wa' kyeit lein/ wa' kyeit
 lein ni> 【植】蒺藜 Dolichos lablab, Typicus
 ဝကွက် က၊ <wa' kwet> ① 古代在死囚身上刺圈(处以死
 刑) ② 完全交给某人： သူ့လက်သို့ ~ ရှိအပ်နဲ့ခဲ့သည်။ 全
 都甩给他了。 / ~ လေးသည်။ 全部留给他。
 ဝကွက်ချန် က၊ <wa' kwet khyan> 空下，专门留下： ဝေယျာ
 လကန် ~ ခဲ့သည်။ (此处)从略。
 ဝကွင်း I န၊ <wa' gwin:> 圆圈 II က၊ <wa' kwint:> 画
 圈，画圆
 ဝန န၊ <w-z-na'> 【巴】言辞，词，言语
 ဝနာလင်္ကာရ န၊ <w- z- na lin ga ya'> 【巴】修饰语
 ဝနတ် န၊ <w-z- nat> 【巴】释义，语意
 ဝစိန် န၊ <w-zi gan> 【巴】【佛】语业，口业，说，说的话，参
 见ဝစိန်ကွင်း ဝစိန်ကွင်း

ဝစိဘေ န၊ <w- zi bei da'> 【巴】口述，讲述
 ဝစိဝိညတ် န၊ <w-zi weit nyat> 嘴的动作
 ဝဆွဲ န၊ <wa' hswe:> 缅文符号“.”的名称，在辅音字母底
 下加半元音字母“o”。
 ဝဇီရစိန် န၊ <w-zi r-zein> = ဝရဇိန်
 ဝဇီရာ န၊ <w- zi ra> 钻石
 ဝတဲ န၊ <wa' de:> (古)门
 ဝတိံသာ/ဝတိန်သာ န၊ <w-dein dha> 【佛】 = တာဝတိံသာ
 ဝတုတ် န၊ <wa' tout> 胖乎乎，胖墩墩，鼓囊囊： ဝဝတုတ်
 တုတ်ကြီး 胖墩墩的 / ~ ပြုလေး 胖墩儿
 ဝတုတ်ပြီ န၊ <wa' tout pye:> 大胖子
 ဝတိန် န၊ <w- dein> = တာဝတိံသာ
 ဝတိန်ဘုံ န၊ <w- dein bon> = တာဝတိံသာ
 ဝထိုးပန်းကန် န၊ <wa' hto: b-gan> 中国碗
 ဝနာ န၊ <w-na> 【巴】密林
 ဝနေ န၊ <w- nei> 【佤】① 村野 ② 乡下佬，村野之人：
 အတော် ~ ကျတဲ့လူပဲ။ 真是个乡下佬。
 ဝဝင် န၊ <wa' bin> 【植】生长在湿热的山岗、峡谷地带的一
 种块茎植物，块茎可食
 ဝပြော န၊ <wa' byaw:> 肥沃，繁荣，富裕，富庶： အမိန့်ငံ
 တော်ကြီး ~ စည်ပင်ပါစေ။ 祝愿祖国繁荣。 / ~ သာသာ
 သည်။ 繁荣昌盛。
 ဝဖိ န၊ <wa' phi:> 肥胖，膘肥： ~ ဆူပြီးသည်။ 肥胖。
 ဝဖြိုး န၊ <wa' phyo:> ① (动物)膘肥；(人)强壮；နားများသည်
 အားလုံးဝဖြိုးဖြိုးဖြစ်သည်။ 牛都膘肥体壮，滚瓜流圆。 / ~
 သန်မှာသည်။ 强壮。② 富足，充分，多： ~ လုံလောက်စွာစား
 ရသဖြင့်တနေ့ထက်တနေ့ပိုနဲ့သွား၏။ 因为吃不饱日益消瘦。
 ဝယဝိဒ္ဓိ န၊ <w- ya' wout di'> 年老，年事高
 ဝရဇိန် န၊ <w-r-zein> 【巴】闪电，金刚杵(天帝的武器)： ~
 လက်နက် 传说中天帝之武器
 ဝရီး န၊ <w- yi:> = ဦးရီး